

မာတိကာ

၁။ မယိမ်းမယိုင် ခိုင်မာတဲ့စိတ်ဓာတ်	၁
၂။ မိမိမကောင်းဉာဏ် ကိုယ်သာခံ	၁၂
၃။ လူဆိုးနကွတ်နဲ့ မွေးဖွားလာသူ	၁၈
၄။ အငြိုးအတေးစိတ်ကြီးမားသူ	၃၃
၅။ အစားမက်တဲ့ဝက်	၄၈
၆။ အချိန်မရွေး သေတဲ့ဘေး	၅၆
၇။ ကျေးဇူးကန်းသူရဲ့ ဘဝနိဂုံး	၇၁
၈။ ကပ်စေးနဲ့သောသူဌေးကြီး	၈၁
၉။ ဒုက္ခနယ်က ရုန်းထွက်သူ	၉၁
၁၀။ စိုးရိမ်ပူပန်မှုကင်းသူ	၉၇
၁၁။ မေတ္တာဖြင့်အောင်မြင်သူ	၁၂၁
၁၂။ သီလ ဒါန ပြုသူ့ရသော အကျိုးရလဒ်	၁၂၈
၁၃။ အရသာကိုမက်မောလျှင်	၁၄၂